



တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ် တပ်မတော်၏ အင်အားစုများဖြစ်ကြောင်း KNU မှုကြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောဆိုခဲ့ဟုသိရ

သတင်းတို

ရင်းမြစ် - DVB မှ

အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးခံထားရသော အမျိုးသမီးငယ်များအပေါ် ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှု ချက်ချင်းရပ်တန့်ရန် ဆိုရှယ်မီဒီယာများပေါ်တွင် လူငယ်များက ကန့်ကွက်သည့် လှုပ်ရှားမှုတခု ပြုလုပ်လျက်ရှိ

သတင်းတို

ရင်းမြစ် - နွေဦးအသံ မှ

အာဆီယံထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ကြေညာချက်အပေါ် ဂရုတစိုက်နှင့် သတိထားတုန့်ပြန်သွားမည်ဟု NUG အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ငင်မာအောင်က ရေးသားခဲ့

သတင်းတို

ရင်းမြစ် - Zin Mar Aung FB မှ

ကော့ကရိတ်မြို့၌ ရဲနှင့်စစ်သားအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတဦးသေဆုံးခဲ့

သတင်းတို

ရင်းမြစ် - DVB မှ

“အလံမလိပ်၊ အသံမတိတ်” လူထုသပိတ်များ နေရာအနှံ့ ပိုမိုအားကောင်းလျက်ရှိ

လောင်းလုံသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်း၍ ဆိုင်ကယ်များကို လုယက်သိမ်းဆည်းသွားဟုသိရ

သတင်းတို

ရင်းမြစ် - ဧရာဝတီ မှ

ပဲခူးမြို့ရှိ ပရဟိတအဖွဲ့များ ထွက်ပြေးတိမ်းရှောင်နေကြရ

သတင်းတို

ရင်းမြစ် - RFA မှ

အာဆီယံသဘောတူညီချက် ထိရောက်မှုလုံးဝမရှိသည့်အပြင် အချိန်ဆွဲခြင်းဟု ဝေဖန်မှုများနေ

သတင်းတို

ရင်းမြစ် - နွေဦးအသံ မှ



ဧပြီ ၂၅ ရက်၊ မန္တလေးမြို့၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂစစ်ကြောင်းကိုတွေ့ရစဉ် - (ခါတံပဲ့ - ငါ)

EU မှ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးရန် ထပ်မံတောင်းဆို

သတင်းတို

ရင်းမြစ် - ဧရာဝတီ မှ

ယင်းမာပင်၊ သပြေအေးကျေးရွာ ဘုန်းကြီးကျောင်းအား စစ်အုပ်စုမှ ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့

သတင်းတို

ရင်းမြစ် - မြန်မာ့နောင်း မှ

ရန်ကုန်၊ သယံဇာတကွန်ဒို၊ သုမင်္ဂလာလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၌ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့

သတင်းတို

ရင်းမြစ် - ခေတ်သစ် မှ

KIA သိမ်းပိုက်ထားသည့်အလောဘွမ်တောင်တန်းကို စစ်အုပ်စုမှ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေ

သတင်းတို

ရင်းမြစ် - ခေတ်သစ် မှ

- ရန်ကုန်၊ လှိုင်မြို့နယ်ရှိ လူငယ်အချို့က အာဆီယံအစည်းအဝေး၏ ထုတ်ပြန်ချက် (၅)ချက်ကို ဆန့်ကျင်သည့်အနေဖြင့် (၁) မတရား ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်၊ (၂)ဒီမိုကရေစီစနစ် ချက်ချင်းအကောင်အထည်ဖော်ရန်၊ (၃)လူသားမဆန်သည့် ဖိနှိပ်မှုများ ချက်ချင်းရပ်ရန်၊ (၄)အကြမ်းဖက်စစ်အုပ်စုကို အရေးယူရန် (၅) ဖက်ဒရယ် တပ်မတော်အသစ် ပြန်လည်ဖွဲ့စည်းရန် စသည့် အချက်ငါးချက်ပါ စာရွက်များ ကိုင်ဆောင်ကာ သပိတ်မှောက်ခဲ့ကြ။
- စစ်ကိုင်း၊ ယင်းမာပင်ရှိ သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား အကြမ်းဖက်စစ်အုပ်စုက ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုကို ဧပြီ ၂၄ ရက်၊ နေ့လယ်က ပြုလုပ်ခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်အား ဖျက်ဆီးကာပညာဒါနကွန်ပျူတာသင်တန်းတွင် သုံးသည့် ကွန်ပျူတာ အလုံး ၂၀ ကို သိမ်းယူသွားသည်ဟု သိရ။
- စစ်ကိုင်း၊ ဟုမ္မလင်းမြို့ရှိ မြို့မရဲစခန်း၊ သီတဂူဆေးရုံနှင့် မြို့မရပ်ကွက်ရုံးတို့တွင် ညအချိန်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု တစ်စုတရာမရှိဟု သိရ။
- ပြည်တက္ကသိုလ်ရှေ့၌ နေ့လယ်နှစ်နာရီခန့်တွင် ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိဟုသိရ။
- နေ့လယ် (၂) နာရီခန့်က အင်းစိန်၊ ပေါက်တောဝကားမှတ်တိုင်အနီး ရပ်ကွက်ရုံးတွင် အသေးစားပေါက်ကွဲမှု အနည်းဆုံး သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိဟုသိရ။
- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ဇိနသုသုဘုရား ပရဝဏ် အတွင်းရှိ စစ်ဆေးရေးဂိတ်၌ ညနေ လေးနာရီ

သတင်းမှတ်စု



ဧပြီလ (၂၅) ရက်၊ ၂၀၂၁

- ခန့်တွင် ရဲနှင့်စစ်သား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ ဟုသိရ။
- အကြမ်းဖက်စစ်အုပ်စုက နေအိမ်အတွင်းသို့ ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ သတင်းစာဆရာမ မတူးတူးသာနှင့် မိသားစုဝင် စုစုပေါင်း လေးဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ဟု သိရ။
- ရန်ကုန်-မြောက်ဒဂုံ ၄၃ ရပ်ကွက်၊ ဖိုးရာဇာလမ်းနှင့် ဇွဲကပင်လမ်းဘက်တွင် အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး ဖမ်းဆီးခံခဲ့ရဟု သိရ။
- ပူတာအိုခရိုင်၊ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့အနေဖြင့် စစ်အုပ်စုနှင့် မပူးပေါင်းဘဲ NUG အစိုးရနှင့်သာ လက်တွဲပူးပေါင်းပါဝင်ရန် ရဝမ်အမျိုးသားများ မဟာမိတ်အဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့။
- ဖရူဆိုမြို့နယ်ပင်မသပိတ်၊ နောင်ချိုမြို့ သပိတ်တို့ကို စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ့အချို့အဖမ်းခံခဲ့ရပြီး လမ်းဘေးရှိ ဆိုင်ကယ်များကိုပါ လုယက်သိမ်းဆည်းခဲ့ကြဟု သိရ။
- ရန်ကုန်၊ သာကေတ အ.ထ.က (၃) နှင့် ရွှေပြည်သာ အ.ထ.က (၁)၊ မြင်းခြံရှိ ဒေသခံများက မြို့အဝင်ဆိုင်းဘုတ်၊ အဝေးပြေးယာဉ်ဝင်းဆိုင်းဘုတ်နှင့် လဝက ခရိုင်

- ဦးစီးရုံး ဆိုင်းဘုတ်များ၊ ပဲခူးမြို့ရှိ အ.ထ.က(၇) တို့၌ ဆေးအနီများ ပတ်ဖြန်း၍ သွေးမတိတ် ဆေးသပိတ် ပြုလုပ်ခဲ့။
- ရန်ကုန်-သာကေတ၊ လှိုင်၊ တောင်ဥက္ကလာပ။ ကျောက်ပန်းတောင်း။ ပြင်ဦးလွင်-သုံးတောင်ရွာ။ ပဲခူး-ဒိုက်ဦး။ တောင်ငူ။ ဖျာပုံ။ ပုသိမ်မြို့။ ပေါင်မြို့။ ကချင်ပြည်နယ်-မြစ်ကြီးနား တို့၌ လူမဲ့သပိတ်ကို ပြုလုပ်ခဲ့ကြ။
- ရန်ကုန်-တောင်ဒဂုံ၊ တာမွေ၊ စမ်းချောင်း၊ သန်လျင်။ မိုးကုတ်။ ပဲခူး-ကျောက်တံခါးမြို့နယ်- ပဲခူးယံကုန်း။ လှိုင်ကော်၊ နောင်ယား (က) ရပ်ကွက် တို့၌ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ကြ။
- မန္တလေး။ ပခုက္ကူ။ ထားဝယ်-နည်းပညာပညာရေးနှင့် ဒေသခံများ။ လောင်းလုံမြို့နယ်- ကမြောက်ကင်းနှင့် နံဆိတ်ကျေးရွာအုပ်စုများ။ တနင်္သာရီ-မောင်းမကန်ကျေးရွာနှင့် သပြေကျေးရွာ တို့၌ အာရုံကိန်းသပိတ် ပြုလုပ်ခဲ့ကြ။
- မိတ္ထီလာ။ တန့်ဆည်မြို့။ မုံရွာမြို့။ လောင်းလုံ။ ဖားကန့်-ဆိုင်းတောင်ရွာ။ မိုးကောင်းမြို့တို့၌ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ကြ။
- ပြင်ဦးလွင်။ ပုဂံ။ မတ္တရာမြို့။ ရွှေဘို။ ကလေး။ ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာ။ ဘုတလင်။ နတ်မောက်မြို့။ ထားဝယ်တောင်ပိုင်းကျေးရွာများ။ မုဒုံ။ နမူတီးမြို့။ ဖားကန့်၊ တာမခန်မြို့သစ်နှင့် ဟောင်ပါးသပိတ်စစ်ကြောင်း။ ဟိုပင်မြို့။ သီပေါမြို့။ မန္တလေး-တပ်ပေါင်းစုသပိတ်၊ သံဃာ့သမဂ္ဂသပိတ် စသဖြင့် မြို့အသီးသီး၌ လူအင်အား ရာချီသော သပိတ် စစ်ကြောင်းကြီးများ ချီတက်၍ ဆန္ဒဖော် ထုတ်ခဲ့ကြဟု သိရ။

ရင်းမြစ်-ခေတ်သစ်၊ဧရာဝတီ၊ မန္တမ မှ

ဖေဖော်ဝါရီ(၁)ရက်မှစပြီး
 ဧပြီလ(၂၅)ရက်အထိ
 ကျဆုံးသူဦးရေ
 - ၇၅၁ ဦး
 (ကလေးငယ် ၅၀ ဦးပါဝင်)
 အဖမ်းဆီးခံရသူဦးရေ
 - ၄၄၇၃ ဦး
 ဝရမ်းထုတ်ခံရသူဦးရေ
 - ၁၁၅၉ ဦး
 ရင်းမြစ်-အေအေပီပီမှ



ဧပြီ (၂၅) ရက်၊ ပဲခူးမြို့တွင် ပြုလုပ်ခဲ့သည့် သွေးမတိတ်ဆေးသပိတ်ကို တွေ့မြင်ရစဉ်

စစ်
 ကျွန်
 ပညာ
 ရေး
 အလို
 မရှိ

အရေးတော်ပုံ မုချ အောင်ရမည်